

ထွန်ချေးခါ က၊ <htun gyei: kha> ①去掉耙上的泥土杂草  
 ②耙完地后大家一起高高兴兴聚餐

ထွန်ချေးစာ နဲ့ <htun gyei: za> = ထွန်ချေး  
 ထွန်ချေးဟတ် နဲ့ <htun yei: bat> = ထွန်ချေး  
 ထွန်ချေးမြစ် နဲ့ <htun gyet> = ထွန်ချေးမြစ်

ထွန်ချေးလုပ် နဲ့ <htun gyit> (打场用) 捞草耙  
 ထွန်ချေးသွေး နဲ့ <htun khwin> 正在耙的土地  
 ထွန်စာ နဲ့ <htun za> 耕地出现的土块  
 ထွန်စာခဲ့ နဲ့ <htun za ge:> = ထွန်စာ  
 ထွန်စာက နဲ့ <htun zet> 拖拉机  
 ထွန်စိုး နဲ့ <htun zeit> 密齿耙  
 ထွန်ညွှံးကွင်း နဲ့ <htun hnyin: gwin:> 在耙的轭和辕连接处的皮套圈

ထွန်တိုး နဲ့ <htun do> 窄耙

ထွန်တုး နဲ့ <htun don:> (安耙齿的)耙身(参见 ထွန် 图)  
 ထွန်တုးချောတို့နဲ့ <htun don: khyut khyein> 牛卸耙的时候(大约上午十时)

ထွန်တုးပေါက် I က၊ <htun don: paut> 挂耙 II နဲ့ <htun don: baut> 挂耙,犁地,耕种结束的时节

ထွန်တုးပစ် က၊ <htun don: pyit> 耙完地,收耙了: ~ ချိန်  
 耙完地的时节

ထွန်တုးပိတ် က၊ <htun don: peit> 耕种完,收耙了: ~ ချိန်  
 耙完地的时节


ထွန်နား နဲ့ <htun nwa:> 耕牛

ထွန်ဖြတ် က၊ <htun phyout> 一天劳动结束,牛卸下耙套

ထွန်ယက် က၊ <htun yet> 耕: ~ ပိုက်ပြီးသည်။ 耕种。

ထွန်ရေ့ နဲ့ <htun yei> 耕地时灌田的渠水

ထွန်ရေး နဲ့ <htun yei:> ①耕地的活儿: မိဇ္ဇာမြို့သိပ်သည်: လို့ ~ ပျက်သွားတယ်။ 今天大雨影响耕地。②耕地法,目前缅甸常用的耕地法有: ခရပတ်၊ ထောင့်ကြီးအုံ၊ လွှား



ထွန်ရေး  
 ① ခရပတ် ② လွှားထောင်း ③ နံစောင်း ④ ထောင့်ကြီးအုံ  
 ⑤ လေးကွက်ကျား

စောင်း၊ နံစောင်း၊ လေးကွက်ကျား 等种(参见附图)

ထွန်ရေးငင် က၊ <htun yei: ngin> 开始耕地: လယ်ကွက်သို့ဆင်း  
 ကာ ~ ခဲ့ကြသည်။ 下地耕耘。

ထွန်ရေးစပ် က၊ <htun yei: sat> ①耕得细,精耕细作 ②耕遍了一块地

ထွန်ရေးညက် က၊ <htun yei: nyet> 耕得细,精耕细作

ထွန်ရေးတို့ က၊ <htun yei: tein> 浅耕

ထွန်ရေးနက် က၊ <htun yei: net> 深耕

ထွန်ရေးဝ က၊ <htun yei: wa'> 耕完,耕好

ထွန်သားရ က၊ <htun dha: ya'> 地已耕好

ထွန်သန် နဲ့ <htun dhan> 耙的一部分

ထွန်သွား နဲ့ <htun dhwa:> 耙齿

ထွန်: က၊ <htun:> ①点燃(灯火等): ပိုး ~ ပွဲတော် 缅甸点灯节 / အမှေးတိုင် ~ သည်။ 点香。②(日、月)明亮: အရွှေကနောင်း ~ တွေက်သည့်ပမား။ 像一轮红日从东方升起。/ တည်လုံးလေရောင် ~ နေတယ်။ 整夜月光皎洁。③积聚成(湖泊、沙洲等): သောင် ~ သည်။ 淤积成沙洲。/ သွေးအိုင် ~ သည်။ 形成血泊。④生育(儿女): သားသမီးပေါင်းသုံး သောက် ~ ၅။ 生有子女三人。⑤突出,出奇: တို့ပေါက်တယောက် ~ (成)子女多,总有一个特好或特差的 ⑥释义 ⑦(药)使肚子发暖: ဤအေးနှင့်နှုံးသည်ဝေးကို ~ စေတာပါသည်။ 这两种药方会使腹部发暖。

ထွန်ကား က၊ <htun: ga:> ①积聚成(湖泊、沙洲等),出现: ထို့စေတာက်ပေါက်ပေါက် ~ လာခဲ့သည်။ 从那时起就出现了。②生育(子女): သားသမီးတယောက်များ ~ ခဲ့ပေါ်။ 一个孩子也没生。③发达,发展: စက်မှ ~ သောနှင့် 工业发达国家

ထွန်စည် က၊ <htun: si'> (古)光亮,光辉,辉煌

ထွန်ညီး က၊ <htun: nyi:> 光明,灿烂

ထွန်ညီး က၊ <htun: hnyi':> 点燃(灯): မီးတုတ်များကို ~ ထားပါသည်။ 燃起了火把。

ထွန်စောက် က၊ <htun: taut> 发光,发亮: နေရောင် ~ သော် အမှောင်ပျောက်ရမြှုဖြစ်သည်။ 阳光出现时,黑暗必将消逝。/ အဗေဒအယောက်တွေတိမ်မြှုပ်နှံရေးအစ်တွေ ~ စေရပည်။ 去伪存真。

ထွန်ထိုး က၊ <htun: htein> 光明,光亮,明亮; လမင်းရောင်ရွှေ ~ လုံး။ 月光明亮。

ထွန်ထွေးပေါက်ပေါက် က၊ <htun: dun: paut paut> (人)成材,卓有成效: တော်လွန်ရေးဆက်ခံမည့်သူများ ~ မြေတော်မြောက်ပေးရမည်။ 要造就培养革命接班人。/ လုပ်နှင့်ကို ~ ထိုးဆောင်ရမည်။ 要把工作做得卓有成效。/ သားသမီးတွေထဲကသူတယောက်ပဲ ~ ဖြစ်လာတယ်။ 几个子女当中就他一个人成材了。

ထွန်ပါ က၊ <htun: pa'> 光亮,辉煌,明亮